

၁၉၄၉ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်နည်းဥပဒေများ။

အမှတ် ၁၅၁

[ပြင်ဆင် : 00.00.1949, 10.10.1949, 22.01.1952]

အမှတ် ၁၅၁။ ။ နိုင်ငံတော်သမ္မတသည်၊ ၁၉၄၉ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန် အက်ဥပဒေပုဒ်မ ၁၆ အရ အပ်နှင်းသည့်အာဏာများကို သုံးစွဲလျက်၊ ထိုအက်ဥပဒေပါပြဋ္ဌာန်းချက်များကို ဆောင်ရွက်ရန် ကိစ္စအလို့ငှါ အောက်ပါနည်းဥပဒေများကို ပြုလုပ်လိုက်သည်။

အခန်း ၁။

အမည်တို့နှင့်အဓိပ္ပါယ်ဖော်ပြချက်များ။

- ၁။ ။ ဤနည်းဥပဒေများကို ၁၉၄၉ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်နည်းဥပဒေများဟုခေါ်ရမည်။
- ၂။ ။ ဤနည်းဥပဒေများတွင်၊ အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ၊ မဆန့်ကျင်လျှင်-
- (၁) “အက်ဥပဒေ” ဆိုသည်မှာ၊ ၁၉၄၉ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်အက်ဥပဒေကိုဆိုလိုသည်။
 - (၂) “ငွေတိုက်” ဆိုသည်မှာ၊ ရန်ကုန်မြို့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ်၊ ခရိုင်နယ်များတွင်အစိုး ရငွေတိုက်၊ သို့တည်းမဟုတ် လက်အောက်ငွေတိုက်ကိုဆိုလိုသည်။
 - (၃) “ပုံစံ” ဆိုသည်မှာ၊ ဤနည်းဥပဒေများနှင့် ပူးတွဲပါရှိသော ပုံစံကို ဆိုလိုသည်။
 - (၄) “ပိုင်ရှင်” ဆိုသည်မှာ၊ မည်သည့်ရောင်းဝယ်လုပ်ကိုင်မှု လုပ်ငန်းကို မဆို ပိုင်ဆိုင်သူကိုဆိုလိုသည့် အပြင်၊ ထိုစကားရပ်တွင် စီမံအုပ်ချုပ်ရန်တာဝန်ယူ၍ ဆောင်ရွက်သော အုပ်ချုပ်ရေးမှူးလည်းပါဝင် သည်။

အခန်း ၂။

ရာထမ်း၊ မှုထမ်းအဖွဲ့နှင့် ကြီးကြပ်အုပ်ချုပ်ခြင်း။

- ၃။ ။ (၁) ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန်စီမံအုပ်ချုပ်မှုကို ကုန်သွယ်လုပ်ငန်းခွန် မင်းကြီးအားအပ်နှင်း လိုက်သည်။ ဤသို့စီမံအုပ်ချုပ်ရာ၌ ကုန်သွယ်လုပ်ငန်းခွန်မင်းကြီးကို ကုန်သွယ်လုပ်ငန်းခွန်လက် ထောက်မင်းကြီးကကူညီဆောင်ရွက်ရမည်။
- (၂) အောက်ပါစာရင်း၏ ပဌမဇယားကွက်တွင်ပါရှိသော အရာရှိများသည်၊ ရောင်းဝယ်လုပ်ကိုင်မှုဥပစာ ခွန်အက်ဥပဒေကိစ္စများအလို့ငှါ၊ ဒုတိယဇယားကွက်တွင် ဖော်ပြထားသည့်အရာရှိများ၏တာဝန်ဝတ္တရား များကို အသီးသီးဆောင်ရွက်ရမည်။

(၁)

(၂)

မြန်မာနိုင်ငံကုန်သွယ် လုပ်ငန်းခွန်မင်းကြီး မြန်မာနိုင်ငံရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန် ညွှန် ကြားရေးဝန်။

ကုန်သွယ်လုပ်ငန်းခွန်ဝန် ---- ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်ဝန်။

ရန်ကုန်မြို့မှတပါး အခြားခရိုင်များ ရာထူးအလျောက်မိမိ၏ နယ်ပယ်အတွင်း ခန့်အပ်ထားသော
တွင်ခရိုင်ဝန်များ။ ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်ဝန်များ။

ကုန်သွယ် လုပ်ငန်းခွန် ဝန်ထောက်များ ---- ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်ဝန်ထောက်များ။

ကုန်သွယ် လုပ်ငန်းခွန် အင်စပက်တော်များ ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်အင်စပက်တော်များ။

ကုန်သွယ် လုပ်ငန်းခွန်
ဆပ်အင်စပက်တော်များ။ ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်ဆပ်အင်စပက်တော်များ။

ကုန်သွယ် လုပ်ငန်းခွန် အမှုထမ်းများ ---- ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်အမှုထမ်းများ။

(၃) နည်းဥပဒေခွဲ (၂) တွင် မည်သို့ပင်ပါရှိစေကာမူ၊ နိုင်ငံတော်သမတသည် မည်သည့်အရာရှိကိုမဆို၊ သို့ တည်းမဟုတ်
မည်သူ့ကိုမဆို နည်းဥပဒေခွဲ (၂) ဆိုင်ရာစာရင်း၏ ဒုတိယဇယားကွက်တွင်ဖော်ပြထား သော အရာရှိများ၏
တာဝန်ဝတ်တရားများကို၊ ရာထူးအလျောက်သော်၎င်း၊ တနည်းနည်းဖြင့်သော်၎င်း ဆောင်ရွက်ရန်ခန့်အပ်နိုင်သည်။

အခန်း ၃။

အစီရင်ခံစာရင်းများကိုရောင်းဝယ်လုပ်ကိုင်မှုလုပ်ငန်းပိုင်ရှင်များကတင်သွင်းခြင်း။

၄။ ။ အက်ဥပဒေပုဒ်မ ၅ အရ လိုအပ်သည့်နို့တစ်စာသည်၊ ပုံစံ ဘီ၊ ပီ ၁ ဖြင့်ဖြစ်ရမည်။ ထိုနို့တစ်စာတွင်
လိုအပ်သည့်အတိုင်းပုံစံ ဘီ၊ ပီ ၂ ဖြင့် အစီရင်ခံစာရင်းကို တင်သွင်းရမည့်နေ့ရက်သည်၊ ထိုနို့တစ်စာ ထုတ်ပေးသည့်နေ့မှ
ဆယ်ရက်ထက်မစောစေရ။

၅။ ။ ပုံစံ ဘီ၊ ပီ ၂ ဖြင့် အစီရင်ခံစာရင်းအားလုံးကို ထိုရောင်းဝယ်လုပ်ကိုင်မှုလုပ်ငန်းပိုင်ရှင်ကဖြစ်စေ၊
လုပ်ငန်းကိုစီမံအုပ်ချုပ်နေသော အုပ်ချုပ်ရေးမှူးက ပိုင်ရှင်၏ကိုယ်စားဖြစ်စေ လက်မှတ်ရေးထိုးရမည့်အ ပြင်၊
ထိုပုံစံတွင်ဖော်ပြထားသည့် နည်းအတိုင်းမှန်ကြောင်းဝန်ခံချက်ပါရှိရမည်။ ထိုစာရင်းကို ရောင်းဝယ်
လုပ်ကိုင်မှုဥပစာခွန်ဝန်ထောက်ထံတင်သွင်းရမည်။

၆။ ။ အက်ဥပဒေရှိ ပုဒ်မ ၇၊ ပုဒ်မခွဲ (၂) အရ လိုအပ်သည့် နို့တစ်စာသည်ပုံစံ ဘီ၊ ပီ ၃ ဖြင့်ဖြစ်ရမည်။ ထို နို့တစ်စာအတိုင်း
လိုက်နာဆောင်ရွက်ရန်သတ်မှတ်သည့် နေ့ရက်သည်၊ ထိုနို့တစ်စာထုတ်ပေးသည့်နေ့မှ ဆယ်ရက်ထက်မစောစေရ။

၇။ ။ ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်ဝန်၏နယ်ပယ်အတွင်းတနေရာတွင်ဖြစ်စေ၊ နေရာအများအပြား တွင်ဖြစ်စေ၊
အခွန်ထမ်းတဦးတယောက်လက်ရှိထားသည့်၊ သို့တည်းမဟုတ် တည်ထောင်ထားသည့် ရောင်းဝယ်လုပ်ကိုင်မှုဥပစာများ၏
တနှစ်အတွက်ငှါးရမ်းခတန်ဖိုးစုစုပေါင်းကို အခွန်စည်းကြပ်ရာ၌ အခြေခံအဖြစ်အသုံးပြုရမည်။ ဤကိစ္စအတွက်

အခွန်ထမ်းသည်မိမိလုပ်ငန်း၏ ဗဟိုဌာနတည်ရှိသည့် ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်စည်းကြပ်ရာနယ်ပယ်အတွင်း ရောင်းဝယ်လုပ်ကိုင်မှုအတွက် လက်ရှိထားသောကုန်စုံဆိုင်များ၊ အလုပ်ရုံ၊ ကုန်လှောင်ရုံများ၊ သို့တည်းမဟုတ် အခြားဥပစာ အမျိုးမျိုးအပါအဝင် ဖြစ်သည့် လုပ်ငန်းတည်ရာဌာနအားလုံး၏ စာရင်းကို အပြည့်အစုံတင်သွင်းရမည်။ ရှင်းလင်းချက်။ ။ “ကုန်လှောင်ရုံ” ဆိုသည်မှာ၊ အခွန်ထမ်း၏ ရောင်းဝယ်လုပ်ကိုင်မှုလုပ်ငန်းအတွက် ကုန်များကိုသိုလှောင်ရာဝင်းခြံ၊ အဆောက်အအုံ၊ သို့တည်းမဟုတ် လှေ၊ သင်္ဘော၊ သမ္ဗန်စသည်တို့ကို ဆိုလိုသည်။

၈။ ။ အခွန်ထမ်းသည်၊ မိမိရောင်းဝယ်လုပ်ကိုင်မှုဥပစာ၏တစ်စိတ်ဒေသကို၊ အခြားသူတစ်ဦးတယောက် အားအငှားချထားခြင်း၊ သို့တည်းမဟုတ် တဆင့်အငှားချထားခြင်းပြုလုပ်လျှင်၊ ယင်းသို့အငှားချထားခြင်း၊ သို့တည်းမဟုတ် တဆင့်အငှားချထားခြင်းမပြုလုပ်သကဲ့သို့ပင်၊ ထိုသူထံမှ ရောင်းဝယ်လုပ်ကိုင်မှု ဥပစာတစ်ခုခု၏ တနှစ်အတွက် ငှားရမ်းခတန်ဖိုးပေါ်တွင် တွက်စစ်၍ အခွန်ကောက်ခံရမည်။ သို့ရာတွင် အငှားချထားသည့် သို့တည်းမဟုတ် တဆင့်အငှားချထားသည့် ထိုဥပစာတစ်စိတ်ဒေသ၏ တနှစ်အတွက် ငှားရမ်းခတန်ဖိုး သက်သက်သည်၊ ခြား၍ အခွန်စည်းကြပ်ထိုက်သည့် ငှားရမ်းခတန်ဖိုးဖြစ်ရမည်။

အခန်း ၄။

အခွန်တောင်းဆိုသည့်နို့တစ်စာ။

၉။ ။ အက်ဥပဒေရှိပုဒ်မ ၇ အရ၊ အခွန်စည်းကြပ်သည့်အမှုတိုင်းတွင် အခွန်တောင်းဆိုသောနို့တစ်စာကို ပုံစံ ဘီ၊ ပီ ၄ ဖြင့် အခွန်ထမ်းအားရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန် ဝန်ထောက်ကချအပ်ရမည်။

၁၀။ ။ အက်ဥပဒေရှိပုဒ်မ ၈ အရ၊ အခွန်ကိုပြန်လည်စည်းကြပ်သည့်အမှုတိုင်းတွင်၊ အခွန်တောင်းဆိုသည့် နို့တစ်စာကို ပုံစံ ဘီ၊ ပီ ၅ ဖြင့် အခွန်ထမ်းအားရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်ဝန်ကချအပ်ရမည်။

၁၁။ ။ အက်ဥပဒေရှိပုဒ်မ ၉ အရ၊ အယူခံလျှောက်လွှာ၊ သို့တည်းမဟုတ် အခွန်ကိုပြင်ဆင်စည်းကြပ်ရန် လျှောက်လွှာကိုတင်သွင်းသည်အတွက် ပြန်လည်စည်းကြပ်သည်အမှုတိုင်းတွင်၊ အခွန်တောင်းဆိုသော နို့တစ်စာကို ပုံစံ ဘီ၊ ပီ ၆ ဖြင့် အခွန်ထမ်းအား ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်ဝန်ထောက်ကချအပ်ရမည်။

၁၂။ ။ နည်းဥပဒေ ၉၊ ၁၀ နှင့် ၁၁ အရ၊ အခွန်ထမ်းအားချအပ်သည့်အခွန်တောင်းဆိုသောနို့တစ်စာနှင့်အ တူ ငွေသွင်းချလန်မိတ္တူသုံးစောင်ကို ပုံစံဘီ၊ ပီ ၇ ဖြင့် ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်ဝန်၊ သို့တည်းမဟုတ် ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်ဝန်ထောက်ဆိုင်သင့်ရာရာက ရေးသား၍ ပူးတွဲရမည်။ ငွေရ ကြောင်းဖော်ပြထားသောငွေသွင်းချလန်မိတ္တူတစ်စောင်ကို ငွေတိုက်ကသိမ်းထားရမည်။ အခြားမိတ္တူ နှစ်စောင်ကို ငွေတိုက်ကအခွန်ထမ်းအားပြန်ပေးရမည်။ ထိုအခွန်ထမ်းသည်မိတ္တူတစ်စောင်ကို အခွန် တောင်းဆိုသောနို့တစ်စာတွင် သတ်မှတ်ထားသည့်နေ့ရက်အတွင်း၊ အခွန်ကိုပေးဆောင်ပြီးကြောင်း သက်သေခံအဖြစ်ဖြင့် ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်ဝန်၊ သို့တည်းမဟုတ် ရောင်းဝယ်လုပ်ကိုင်မှုဥပစာ ခွန်ဝန်ထောက်ထံသို့ လိုအပ်သည့်အတိုင်းတင်ပြရမည်။ အခွန်ထမ်းထံတွင် ကျန်သောငွေရကြောင်း ဖော်ပြထားသော မိတ္တူတစ်စောင်ကို

မှန်ဘောင်သွင်း၍ ၎င်းနှင့်သက်ဆိုင်သည့် ရောင်းဝယ်လုပ်ကိုင်မှု ဥပစာအတွင်းရှိထင်ရှားသော
နေရာတနေရာတွင်ချိတ်ဆွဲထားရမည်။

အခန်း ၅။

အခွန်ပေးသွင်းနည်း။

၁၃။ ။ အက်ဥပဒေ အရပေးဆောင်ရန်အခွန်ငွေကို အခွန်တောင်းဆိုသည့်နို့တစ်စာရသည့်နေ့ရက်မှစ၍
ရက်ပေါင်းသုံးဆယ်အတွင်း ပေးဆောင်ရမည်။

ခြွင်းချက်။ ။ သို့ရာတွင် ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန်ဝန်ထောက်ကဖြစ်စေ၊ ဝန်ထောက်ထက်အဆင့်
အတန်းမြင့်သောအရာရှိကဖြစ်စေ၊ လုံလောက်သောအကြောင်းရှိလျှင်၊ အခွန်ပေးဆောင်ရမည့်ရက်ကို ရွှေ့ဆိုင်းနိုင်သည်။

၁၄။ ။ မည်သည့်နှစ်အတွက်မဆိုပေးဆောင်ရမည့်အခွန်သည်၊ ငွေငါးရာထက်ကျော်လျှင်၊ ရောင်းဝယ်လုပ်
ကိုင်မှုဥပစာခွန်ဝန်ထောက်က အခွန်ထမ်းအား အခွန်ငွေကို အညီအမျှနှစ်ရစ်ခွဲ၍ ပေးဆောင်ခွင့်ပြုနိုင် သည်။
သို့သော်လည်းပဌမအရစ်ကျ အခွန်ငွေကို အခွန်တောင်းဆိုသည့် နို့တစ်စာတွင် သတ်မှတ်ထား
သောနေ့ရက်အတွင်းပေးဆောင်ရမည်။ ဒုတိယအရစ်ကျအခွန်ငွေကို ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်ဝန်
ထောက်ကချိန်းဆိုသည့်အတိုင်း၊ အခွန်တောင်းဆိုသည့်နို့တစ်စာရှိသော နေ့မှရေတွက်သော် ရက်ပေါင်း ကိုးဆယ်အတွင်း
ပေးဆောင်ရမည်။

အခန်း ၆။

ရောင်းဝယ်လုပ်ကိုင်မှုလုပ်ငန်း၊ စတင်တည်ထောင်ခြင်း၊ အသွင်ပြောင်းလဲခြင်း၊ တိုးချဲ့ခြင်း၊ ပိုင်ရှင်ပြောင်းလဲခြင်း၊
လက်ခံခြင်း၊ သို့တည်းမဟုတ် ရပ်စဲခြင်း။

၁၅။ ။ မည်သူမဆိုအခွန်စည်းကြပ်သည့်နှစ်အတွင်း ရောင်းဝယ်လုပ်ကိုင်မှုဥပစာတခုခုတွင် ရောင်းဝယ်
လုပ်ကိုင်မှုလုပ်ငန်းဆောင်ရွက်သဖြင့် အက်ဥပဒေအရ အခွန်ထမ်းဆောင်ထိုက်လျှင်၊ ထိုသူသည်မိမိ၏
ကဲ့သို့လုပ်ငန်းဆောင်ရွက်ကြောင်းကို ထိုလုပ်ငန်းစတင်တည်ထောင်သည့်နေ့မှရက်ပေါင်းသုံးဆယ်အ တွင်း၊
အခွန်ထမ်းဆောင်ရန်အတွက် သက်ဆိုင်သည့်ရောင်းဝယ်လုပ်ကိုင်မှုဥပစာ ခွန်ဝန်ထောက်အား အကြောင်းကြားရမည်။
ခြွင်းချက်။ ။ ပယ်ဖျက်

<ပြင်ဆင် 22.01.1952>

၁၆။ ပယ်ဖျက်

<ပြင်ဆင် 22.01.1952>

၁၇။ ။ မည်သူမဆို၊ မိမိ၏ရောင်းဝယ်လုပ်ကိုင်မှုဥပစာကို အခွန်စည်းကြပ်သည့်နှစ်အတွင်း အသွင် ပြောင်းလဲခြင်း၊ တိုးချဲ့ခြင်း
သော်၎င်းဥပစာသစ်သို့ ပြောင်းရွှေ့ခြင်းသော်၎င်းပြုလုပ်လျှင်၊ ယင်းသို့ ပြု
လုပ်ခြင်းကြောင့်တနှစ်အတွက်ငှါးရမ်းခကိုပြန်လည်တန်ဖိုးဖြတ်ရန်လိုပါကပြန်လည်ဖြတ်ရန်အတွက်

ထိုဥပစာကိုအသွင်ပြောင်းလဲခြင်း၊ တိုးချဲ့ခြင်း၊ သို့တည်းမဟုတ် ပြောင်းရွှေ့ခြင်းပြုလုပ်သည့် နေ့ရက်မှ ရက်ပေါင်းသုံးဆယ်အတွင်းဆိုင်ရာရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်ဝန်ထောက်ထံသို့အကြောင်းကြားရမည်။

၁၈။ ပယ်ဖျက်

<ပြင်ဆင် 22.01.1952>

၁၉။ ။ အခွန်စည်းကြပ်ထိုက်သောရောင်းဝယ်လုပ်ကိုင်မှုဥပစာတစ်ခုတွင်၊ ရောင်းဝယ်လုပ်ကိုင်မှုလုပ်ငန်း ကိုပိတ်သည်ဖြစ်စေ၊ ထိုလုပ်ငန်း၏ပိုင်ရှင်ပြောင်းလဲသည်ဖြစ်စေ ပိုင်ရှင်ဟောင်းသည် ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်ဝန်ထောက်အား ထိုကဲ့သို့ပိုင်ရှင် ပြောင်းလဲခြင်း၊ သို့တည်းမဟုတ် လုပ်ငန်းပိတ်ခြင်းကို မပြုလုပ်မီအနည်းဆုံးဆယ့်ငါးရက်ကြိုတင်၍ အကြောင်းကြားရမည်။

အခန်း ၇။

အယူခံမှုကိုကြားနာခြင်း။

၂၀။ ။ (၁) ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန်ဝန်သည်၊ အယူခံမှုကြားနာရန်နေ့ရက်နှင့်နေရာကိုပြဋ္ဌာန်းရမည့်အပြင်၊

အယူခံမှုကြားနားရန် ရက်ချိန်းကို အခါကာလအားလျော်စွာရွှေ့ဆိုင်းနိုင်သည်။

(၂) ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်ဝန်သည်၊ မည်သည့်အယူခံမှုကိုမဆို၊ အမိန့်ချမှတ်ခြင်းမပြုမီ၊ မိမိသင့်တော်မည် ထင်သည့်အတိုင်း ထပ်မံစုံစမ်း စစ်ဆေးနိုင်သည်။ သို့တည်းမဟုတ် ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်ဝန်ထောက်အား ထပ်မံစုံစမ်းစစ်ဆေးစေနိုင်သည်။

(၃) အခွန်စည်းကြပ်သည့် အမိန့်ကိုမကျေနပ်၍ အယူခံသည့်အမှုကို၊ အမိန့်ချမှတ်ရာတွင် ရောင်းဝယ် လုပ်ကိုင်မှု ဥပစာခွန်ဝန်သည်-

(က) အခွန်စည်းကြပ်ခြင်းကို အတည်ပြုခြင်း၊ လျှော့ပေါ့ခြင်း၊ တိုးမြှင့်ခြင်း၊ သို့တည်းမဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။ သို့တည်းမဟုတ်

(ခ) အခွန်စည်းကြပ်ခြင်းကိုပယ်ဖျက်ပြီးလျှင်၊ ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်ဝန်ထောက်က မိမိသင့်တော်မည် ထင်သည့်အတိုင်း၊ ထပ်မံစုံစမ်းစစ်ဆေးခြင်း၊ သို့တည်းမဟုတ် ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန်ဝန်က ညွှန်ကြားသည့်အတိုင်း စုံစမ်းစစ်ဆေးခြင်းပြုလုပ်၍၊ အသစ်တဖန်စည်းကြပ်ရန်ဆင့်ဆို နိုင်သည်။ ထိုသို့ ဆင့်ဆိုသည့်အခါ ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန်ဝန်ထောက်သည် အသစ်တဖန်အခွန် စည်းကြပ်ရမည်။

ခြွင်းချက်။ ။ သို့ရာတွင် ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန်ဝန်သည်၊ ထိုအယူခံသူအား၊ အခွန်စည်းကြပ်ခြင်းကို အဘယ်ကြောင့် မတိုးမြှင့်သင့်ကြောင်း ထုချေရန်သင့်တော်သော အခွင့်အရေးမပေးဘဲ၊ အခွန်စည်းကြပ်ခြင်းကို မတိုးမြှင့်ရ။

(၄) အက်ဥပဒေပုဒ်မ ၉ ပုဒ်မခွဲ (၃) အရ၊ အမိန့်ကိုပြင်ဆင်ရန်အတွက်လျှောက်လွှာကို လက်အောက်အရာရှိ၏နောက်ဆုံးအမိန့်ချမှတ်သည့်နေ့ရက်မှရက်ပေါင်း ၆၀ အတွင်းတင်သွင်းရမည်။

(၅) အမိန့်ကို အယူခံဝင်သည့်လျှောက်လွှာ၊ သို့တည်းမဟုတ် ပြင်ဆင်ရန်တင်သွင်းသည့် လျှောက်လွှာနှင့် အတူ၊ မှန်ကန်ကြောင်း သက်သေခံလက်မှတ် ရေးထိုးထားသောထိုအမိန့်၏မိတ္တူတစောင် ပူးတွဲပါရှိ ရမည့်အပြင်၊ လျှောက်လွှာပေါ်တွင်လည်းငါးကျပ်တန်ရုံးခွန်တော်တံဆိပ်ခေါင်းကပ်ထားရမည်။

<ပြင်ဆင် 00.00.1949>

အခန်း ၈။

ပြစ်ဒဏ်များ။

၂၁။ မည်သူမဆို၊ အက်ဥပဒေအရ ပြုလုပ်ထားသောနည်းဥပဒေ များကိုဖြစ်စေ၊ အမိန့်ကြော်ငြာစာများ ကိုဖြစ်စေ၊ ညွှန်ကြားချက်များကိုဖြစ်စေ၊ အမိန့်များကိုဖြစ်စေ ကျူးလွန်လျှင်၊ အကယ်၍ ထိုကျူးလွန်မှုအတွက် အက်ဥပဒေက ပြစ်ဒဏ်ပြဋ္ဌာန်းထားခြင်း မရှိပါက၊ ထိုသူသည်၊ ပဌမတန်းအာဏာရ ရာဇဝတ် တရားသူကြီး ရုံးတွင်ပြစ်မှုထင်ရှားစီရင်ခြင်းခံ ရလျှင်၊ နှစ်ရာထိငွေဒဏ် စီရင်ခြင်းခံရမည်။ ထို့ပြင် ပြစ်မှု သည်၊ ဆက်လက်ကျူးလွန်သည့် ပြစ်မှုဖြစ်လျက်၊ ဆက်လက်ကျူးလွန်သည့် ကာလအပိုင်းအခြား၏ ပဌမနေ့ရက်မှတစ်ပါး၊ ကျန်ရက်များအတွက်၊ တရက်လျှင်ငွေတရာ ထက်မပိုသော ငွေဒဏ်ကိုလည်း နောက်ထပ်စီရင်ခြင်းခံရမည်။

<ပြင်ဆင် 00.00.1949>

၂၂။ ပယ်ဖျက်

<ပြင်ဆင် 22.01.1952>

အခန်း ၉။

ယူနီဖေါင်းအဝတ်များနှင့် တံဆိပ်များ။

၂၂။ ။ ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန် အင်စပက်တော်များ၊ ဆပ်အင်စပက်တော်များနှင့်အမှုထမ်းများ သည်၊ တာဝန်ဝတ်တရားများကို ဆောင်ရွက်နေစဉ်၊ မိမိတို့၏ယူနီဖေါင်းများကို ဝတ်ဆင်၍ တံဆိပ်များ ကို တပ်ဆင်ထားရမည်။ သို့သော် အထူးအလုပ်အကိုင်ကိုလုပ်ကိုင်နေသောအခါနှင့် ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန်ဝန်ထောက်ထက်ရာထူးကြီးသောအရာရှိများနှင့်ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန်ဝန်ထောက်တို့ က ယူနီဖေါင်းများကိုမဝတ်ဆင်ရန်၊ တံဆိပ်များကို မတပ်ဆင်ရန် အမိန့်ချမှတ် ထားသောအခါများတွင် မဝတ်မဆင်ဘဲနေနိုင်သည်။

<ပြင်ဆင် 00.00.1949>

အမိန့်အရ၊

မောင်သောင်း၊

ဒုတိယအတွင်းဝန်၊ ဘဏ္ဍာရေးနှင့်အခွန်တော်ဌာန။

----- Attachment -----

[ပူးတွဲဖော်ပြသော စာရင်း ၁] ၀၁ ပုံစံ-ဘီပီ ၁။ ၁၉၄၉ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန် အက်ဥပဒေပုဒ်မ ၅ အရ၊ နှိုတစ်စာ။ (နည်းဥပဒေ ၄ ကိုကြည့်။)

[ပူးတွဲဖော်ပြသော စာရင်း ၂] ၀၂ ပုံစံ- ဘီပီ ၂။ ၁၉၄၉ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန်နည်းဥပဒေ ၄ အရ၊ တင်သွင်းသော အစီရင်ခံစာရင်း။

[ပူးတွဲဖော်ပြသော စာရင်း ၃] ၀၃ ပုံစံ-ဘီ ပီ ၃။ ၁၉၄၉ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန် အက်ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ (၂) အရ၊ ချအပ်သောနှိုတစ်စာ။ (နည်းဥပဒေ ၆ ကိုကြည့်။)

[ပူးတွဲဖော်ပြသော စာရင်း ၄] ၀၄ ပုံစံ-ဘီပီ ၄။ ၁၉၄၉ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန် အက်ဥပဒေပုဒ်မ ၇ အရ၊ အခွန်တောင်းဆိုသည့်နှိုတစ်စာ။ (နည်းဥပဒေ ၉ကိုကြည့်။)

[ပူးတွဲဖော်ပြသော စာရင်း ၅] ၀၅ ပုံစံ-ဘီပီ ၅။ ၁၉၄၉ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန် အက်ဥပဒေ ပုဒ်မ ၈ (၃) အရ၊ အခွန်တောင်းဆိုသော နှိုတစ်စာ။ (နည်းဥပဒေ ၁၀ ကိုကြည့်။)

[ပူးတွဲဖော်ပြသော စာရင်း ၆] ၀၆ ပုံစံ-ဘီပီ ၆။ ၁၉၄၉ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန် အက်ဥပဒေပုဒ်မ ၉ အရ၊ အယူခံသည့်၊ သို့တည်းမဟုတ် ပြန်လည်ပြင်ဆင်ရန်လျှောက်ထားသည့် အမှုတွင်ချမှတ်သည့်အမိန့်အရ အခွန်တောင်းဆိုသော နှိုတစ်စာ။ (နည်းဥပဒေ ၁၁ ကိုကြည့်။)

[ပူးတွဲဖော်ပြသော စာရင်း ၇] ၀၇ ပုံစံ-ဘီပီ ၇။ ငွေသွင်းချလန်။ (နည်းဥပဒေ ၁၂ ကိုကြည့်။) ၁၉၄၉ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်အက်ဥပဒေ။